









## နိဂုံး

လါဒိဒ်စုဘာန်လါအမုာ်ကစာ်ခရံာ်အိန်ဖျိန်အလါအံၤ ယွၤဟံာ်ဖျါထီၣ် အတၢ်အဲၣ်ပုၤဟီၣ်ခိၣ်ဖိတဖၣ် ဒီး ဒုးသ့ၣ်နီၣ်ထီၣ်ပုၤလါယွၤအတၢ်ဟ့ၣ်အဂ့ၤကတၢ်လါပဂီၢ်န့ၣ်လီၤ. ကစာ်ယွၤ အတၢ်ဟ့ၣ်အံၤ ပထိၣ်သတြီၤ လါတၢ်ဂုၤတၢ်ဂၤတသ့လ့ၤတက့ၤဘၣ်န့ၣ်လီၤ. တၢ်ဟ့ၣ်လါယွၤဟ့ၣ်ပုၤန့ၣ် ပဟံာ်ဖျါထီၣ်တသ့ဘၣ်န့ၣ် စီၤပီလူးစံးဝဲ ဖဲ (၂ကရံၣ် ၉း၁၅)လါ, “မံပုၤစံးထီၣ်ပတြၢ်ယွၤလါ အတၢ်ဟ့ၣ်လါပစံးတသ့ဘၣ် တမံၤအဃိန့ၣ်တက့ၢ်” န့ၣ်လီၤ. ယွၤအတၢ်ဟ့ၣ်မ့ၢ်တၢ်ဟ့ၣ်လီၤအဖိခွါကစာ်ခရံာ်လါပဂီၢ်န့ၣ်လီၤ. လါတၢ်ဟ့ၣ်အံၤ ပထိၣ်ဘၣ်ယွၤ အတၢ် အဲၣ်လါအဒိၣ်အယိာ်န့ၣ်လီၤ. လံာ်စီဆံးဝဲလါ “အဂ့ၢ်ဒိအံၤယွၤအဲၣ်ပုၤဟီၣ်ခိၣ်ဖိတုၤအဟ့ၣ်လီၤကွံာ်အဖိခွါ အိၣ်တဂၤဃီ ဒ်သီးကယံာ်ပုၤလါအစ့ၢ်က့ၤန့ၣ်က့ၤအီၤတဂၤလံာ်လါန့ၣ် အသုတဟးဂီၤတဂ့ၤဒီး ကန့ၢ်ဘၣ်တၢ်မူအထူ အယိာ်” န့ၣ်လီၤ.

ပမ့ၢ်မၤန့ၢ်ကစာ်ခရံာ်ဒီး ပအိၣ်ဒီးနီၣ်ဝံာ်ခံလါကစာ်ယွၤအတၢ်ဟ့ၣ်လါ ကဒီးန့ၢ်ဘၣ်ဝဲန့ၣ်လီၤ. တၢ်ဟ့ၣ်လါ ကစာ်ယွၤဟ့ၣ်ပုၤန့ၣ် မ့ၢ်တၢ်ဟ့ၣ်လါအမၤဒိၣ်ထီၣ်ထီထီၣ်, ပာ်လုာ်ဟံာ်ပုၤယွၤကလုာ်ကထါန့ၣ်လီၤ. ယွၤအတၢ် ဟ့ၣ်ဒုး အိၣ် ဒုးသ့ၣ်နီၣ်ထီၣ်ပုၤလါယွၤအတၢ်ဟ့ၣ်အဂ့ၤကတၢ်လါပဂီၢ်န့ၣ်လီၤ. ဒိၣ်ထီၣ်, ဆူၣ်ထီၣ်လါပကမ့ၢ်ပုၤဟ့ၣ် တၢ်သ့ဆူပုၤဂုၤပုၤဂၤတဖၣ်ဒီး တၢ်ဟ့ၣ်အံၤမ့ၢ်တၢ်ဟ့ၣ် လါအဒူၣ်အဆာတအိၣ်ဘၣ်န့ၣ်လီၤ.

ခရံာ်အိၣ်ဖျိန်အလါအံၤ မံပကမ့ၢ်ယွၤအခုအပုၤလါ စံးထီၣ်ပတြၢ်ယွၤအဘျူးတဘိယုာ်ဃီဒီး ဒ်ယွၤဟ့ၣ်ပုၤ လါပဂီၢ်ထီၣ်ဒွးထီၣ်အီၤတသ့ဘၣ်အသီးန့ၣ် မံပကမ့ၢ်ပုၤလါအဟံာ်ဖျါထီၣ်ခရံာ်အတၢ်အဲၣ်ဒီး ဟ့ၣ်ပုၤဂၤလါ ခရံာ်အ တၢ်အဲၣ်န့ၣ်တက့ၢ်.

ပုၤဒီးတၢ်ဆာဂုၤအါ

**စံမစာ်  
နိဂုံး  
ပုၤကညီဘျာထံခဝ့ၣ်ရၢၣ်**







လါဒ်ခွဘာဉ်



ခွဘာဉ်ခွဘာဉ်ပုဉ်အဲဒ်အဲဒ် တၢ်ဂ့ၤဂ့ၤဒ်မ့ၤဒ် ဒီးကိၤကိၤပုဉ်ရပုဉ်

ပဝဲဘျာထံခရံၣ်ဖိလံၤပျံၣ်ဘီၣ် ဟဲတုၤအိၣ်ဆိးလၢကီၢ် အမဲရကၢတဖၣ် ပဟ်ဖိၣ်ထီၣ်ပသးဒီးဒုးအိၣ်ထီၣ် အမဲရကၢကီၢ် စၢဖိၣ် ဘျာထံခရံၣ်ဖိတၢ်အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ် ဖဲ(၂၀၀၉)နံၣ်ဝံၤ အလီၤခံ ပစးထီၣ်ဘၣ် တၢ်သးခုကစီၣ်အတၢ်မၤဆူကီၢ်ပူၤကီၢ် ဆၢဒီးထံၤကီၢ်ဂၤ န့ၣ်လီၤ. ပတၢ်တီၢ်ဟ်အိၣ်လၢတၢ်ခွဲးတၢ်ယၢ် မ့ၢ်အိၣ် ဒီးပုၤပကဟးရူလီၢ် မုၢ်လီၢ်ဒီး လီၢ်ဂုၤလီၢ်ဂၤကညီဘျာ ထံခရံၣ်ဖိတၢ်အိၣ်ဖိၣ် သူၣ်ထီၣ်ဆိလီၤ တၢ်အသး လၢထံၤကီၢ်ဂၤတဖၣ်န့ၣ်လီၤ.

ပထံၣ်ဘၣ်လၢကရၢမိၢ်ပုၤခိၣ်န့ၣ်ခၢၣ်စးလၢ ဘၣ်တၢ် ယုထၢ ထီၣ်အီၤတဖၣ် လဲၤတၢ်ဆူလီၢ်အါတီၤ,ထံကီၢ်တနီၤ, လၢ ကညီဘျာထံ ခရံၣ်ဖိတၢ်အိၣ်ဖိၣ်တဖၣ် အိၣ်သူၣ်လီၤအသးန့ၣ်လီၤ. ကီၢ်ခဲနဒၢ, ကီၢ်အိးစုၤလယုၣ်, ကီၢ်ယုရပုၤ, TKBC, KKBC, KBC တဖၣ်န့ၣ်လီၤ. မ့မ့ၢ်လၢတၢ်လဲၤသကိးဒ်ကရၢကရၢ ဒီတဖၣ်အသးန့ၣ် ပလဲၤသကိးဆူကီၢ်အိၣ်စုၤလး(ကီၢ်စီဆံ)ဖဲ(၂၀၁၄) နံၣ်ဒီး ကီၢ်ယုရပုၤဖဲ (၂၀၁၀)နံၣ်အပူၤန့ၣ်လီၤ. ဒ်ပတၢ်တီၢ်အိၣ်ဝဲအသိး (၂၀၁၉)နံၣ် ပကက့ၤရူလီၢ်မုၢ်လီၢ်သကိးဒီး ပုၤကညီဘျာထံခဝဲရၢန့ၣ်လီၤ. တနံၣ်အံၤ ပလဲၤ ဟးဘၣ်ဆူကီၢ်ယုရပုၤ ရူလီၢ်မုၢ်လီၢ်သးဒီးတၢ်အိၣ်ဖိၣ် တနီၤ လၢကီၢ်ယုရပုၤထံကီၢ်(၅) ဘၣ်န့ၣ်လီၤ.

တၢ်လဲၤတၢ်က့ၤကဘၣ်လီၢ်ဘၣ်စးအဂီၢ် ဒီးတၢ်ဘၣ်ထွဲ တုၤအိၣ်လီၢ်သးအဂီၢ် သရၣ်ဒိၣ်ဒီးကထၢၣ်လၢဂံၢ်ထူလၢအမ့ၢ် ပကီၢ်

နံၣ်ခွဲၣ်လဲၤဆိဝဲဒၣ်, ထံၣ်လီၢ်အသးဒီးသရၣ်လးစ့ၢ်အူလၢအမ့ၢ် ကီၢ်ယုရပုၤကညီဘျာထံတၢ်အိၣ်ဖိၣ်တဖၣ်အသးဒီးရဲၣ် ကျဲၤသကိး ဝဲတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်န့ၣ်လီၤ. လၢပတၢ်လဲၤတဘျီအံၤ ပလဲၤသကိး တၢ် (၃၁)ဂၤ, လဲၤအိၣ်သကိးဘၣ်ကီၢ်အါရဲလဲ, ကီၢ်စွဲးဒုၢ်, ကီၢ်နီၣ်ဝု, ကီၢ်အဲကလံးဒီးကီၢ်ဖုလဲတဖၣ်လီၤ. ပလဲၤသကိးတၢ်လၢကဘီယုၤ, ကဘီထံ, လှဲၣ်မ့ၢ်အူဒီးသိလှဲၣ် စ့ၢ်ကိးလီၤ. လၢတၢ်လဲၤတဘျီအံၤအပူၤ ပရူလီၢ်မုၢ်လီၢ်သကိး ဘၣ်ဒီးတၢ်အိၣ်ဖိၣ်အဂုၤအကတတုၤခဲလၢကဘၣ်. တၢ်လီၢ်လၢ ပလဲၤတုၤတဖၣ် အိၣ်ဒီးတၢ်တူၢ်လီၢ်မုၢ်ပုၤ, ကတၢ်ကတီၤ တၢ်အိၣ်တၢ်ဆိး, တၢ်အိၣ်တၢ်အီလၢပဂီၢ်, ပုၤဒီးတၢ်သးခုန့ၣ်လီၤ. အဝဲသ့ၣ်ဟးယုၤပုၤဆူတၢ်လီၢ်မံၤဟူသ့ၣ်ပျီတဖၣ်လီၤ. ပဟံးန့ၢ် သကိးတၢ်ဆၢကတီၢ်လၢ တၢ်ဘျာထံသကိးဘၢသကိး, ဟ့ၣ်ဒီဟ့ၣ်နီၤသကိး ပတၢ်အိၣ်သး ဒီးဟ်ပျီထီၣ်ပကရၢမိၢ်ပုၤ အတၢ်အိၣ်သူၣ်လီၤသးဒီး အတၢ်ဖဲးတၢ်မၤအဂီၢ်န့ၣ်လီၤ.

အဝဲအံၤမ့ၢ်တၢ်ဘၣ်ထွဲတုၤအိၣ်လီၢ်သး, တၢ်ရူလီၢ်မုၢ်လီၢ် သး, ဒိၣ်ခါအဆိကတၢ်တဘျီလၢကီၢ်အမဲ ရကၢဒီးကီၢ် ယုရပုၤန့ၣ်လီၤ. ပအိၣ်ဒီးတၢ်တီၢ်ကျဲၤလၢ သးစၢ်တဖၣ်ကထံၣ် လီၢ်ရူလီၢ်မုၢ်လီၢ်ဘၣ်ထွဲ လီၢ်သး ဒ်သိးဆူညါကမၤသကိးတၢ်သးခုကစီၣ်အတၢ်မၤန့ၣ်လီၤ. ပတၢ်ထံၣ်လီၢ်သးတဘျီအံၤ မ့ၢ်ခိၣ်န့ၣ်တစီၤအံၤ ဒါလီၤန့ၣ်ကျဲ ဒ်သိး ပဖိပလဲၤဆူညါတစီၤ ကတီၢ်ထွဲမၤထွဲဝဲအဂီၢ်န့ၣ်လီၤ.





# ပုဂံကညီဘျာထံသဝုဇ္ဈာန်ယွေ့ဂုဏ်ပီညါဝဲကျိလ ဒီကရဲး(၁၂)ဘျီတဘျီ

ဒီဖျီကစၢ်ယွေ့အဘျးအဖိုင် အတၢ်ဆိဉ်ဂုဏ်ဆိဉ်ဝါအယံ ပဝဲ ပုဂံကညီဘျာထံသဝုဇ္ဈာန်ယွေ့ဂုဏ်ပီညါဝဲကျိလ ဒီကရဲး(၁၂)ဘျီတဘျီ ဘျာတၢ်မၤဝဲအံၤ ဖဲကီၢ်ကယါဘျာထံလံာ်စီဆုံကိတၢ်ဆာကတီၢ်(၂၄-၂၀.၁၀.၂၀၁၈)နံၣ် ဂုဏ်ဘၣ်ဘၣ်န့ၣ်လီၤ. ဒီကရဲးတဘျီအံၤ အတၢ် တီၢ်ထူ မ့ၢ်ဝဲ “ဒိဉ်ထီၣ်ဖိးမံသးဒီးနီၣ်ခိ” “Balancing Physical and Spiritual Growth” ဒီးလံာ်စီဆုံအတၢ်ဘၣ်ထွဲမ့ၢ်ဝဲ (လူၤ ၂၅၂, ၂၅၃ ၃:၁၇-၁၈)န့ၣ်လီၤ. ဒီကရဲးတဘျီအံၤ သရၣ်သရၣ်မုၢ်လၢ အဟ့ၣ် ထီၣ် တၢ်သိၣ်လိတဖၣ် ဒီးအတၢ်ဂုဏ်တဖၣ်မ့ၢ်ဝဲ(၁) သရၣ်မုၢ်အံးအံးမ့ (Ecology), (၂) သရၣ်ဒိဉ်ဒီးကထာၣ်သ့ၣ်(Fund Raising),

ဒီး(၃)သရၣ်ဒိဉ်ဒီးကထာၣ်အိနာၣ်ညိဉ် (Charismatic Movement) တဖၣ်န့ၣ်လီၤ. သရၣ်သရၣ်မုၢ်လၢအသိၣ်လိ လံာ်စီဆုံတဖၣ် မ့ၢ်ဝဲ, သရၣ်မုၢ်အံၣ်နံၣ်ထီ, သရၣ်ဒီးကထာၣ်လုာ်ဒိဉ်, ဒီးသရၣ် ဒီးကထာၣ်ဒဲးနယာၣ်သ့ၣ်တဖၣ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲတဘျီအံၤ သရၣ်သရၣ်မုၢ်လၢ ဝဲကျိကျိ(၁၆)ဗျာၣ်ဒီး ကိုမၤတံာ်မၤသကိး (၁)ဗျာၣ် ပုၤဟဲထီၣ်အိဉ်ဝဲ(၆၃)ဂၤန့ၣ်လီၤ. ကယါဘျာထံလံာ်စီဆုံ ကိုဆိဉ်, ကိုသရၣ်သရၣ်မုၢ်သ့ၣ်တဖၣ်, ကိုဖိမုၢ်ခွါကိး ဂၤဒဲးဒီး ပုၤဘၣ်မူ ဘၣ်ဒါကိးဂၤ ဟ့ၣ်လီၤအသးလၢ် လၢ်ဆုဆုလၢတၢ်ရဲၣ်တၢ်ကျဲ တဘျီအံၤန့ၣ်လီၤ.

## တၢ်စံးဘျးဆာဂုဏ်ဆူဖံသရၣ်မုၢ်ခိဉ် (Australia)

လၢတၢ်သးအိဉ်မၤသကိးတၢ်ဒီးလဲၤဆူညါမဲးကစံအဂီၢ် ဖံသရၣ်မုၢ်ခိဉ်ဘျးယွေ့ဒီးဟ့ၣ်မၤဘျာၣ်လဲၤဆူညါမဲးကစံ ၄၉၅၀၀၀ ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ်ဖံသရၣ်မုၢ်လၢအဟ့ၣ်မၤဘျာၣ်တၢ်န့ၣ်လီၤ. မံယွေ့ကစိဉ်ဂုဏ်ထီၣ်ဘိ, နကအိဉ်ဆူအိဉ်ချုလၢနီၣ်ခိဒီးသး, မၤန့ၣ်အိဉ်ကဲပူၤ ခုဉ်ပူၤ ဒါ, နတၢ်တိဉ်ပံတၢ်မုၢ်လၢကလၢပုၤ ထီၣ်ဘး, နကသးခုဘၣ်လၢတၢ်မၤသကိးတၢ်အပူၤ ယုဉ် ဒီး ပုၤလၢအဘၣ်ထွဲ ဒီးနၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်ဆာဂုဏ် န့ၣ်လီၤ.



သရၣ်မုၢ်ခိဉ်, သရၣ်အိဉ်, သရၣ်မုၢ်ဒိဉ်





ဖဲ(၂၀.၁၀.၂၀၁၈)နံၤ, တၢ်ရဲၣ်တၢ်ကျဲၤဖဲ ငြိးဘျီၣ်ရိၣ်ဖျိၣ် မ့ၢ်တၢ်ဟံၣ်စုသရၣ်အိၣ်ရၢဉ်(ကီၢ်တက့ၢ်သရၣ်သမါကရၢနဲၣ်ရှဲၣ်) န့ၣ်လီၤ. ပုၤဟးလီၤဆ့ၣ်နီၤမ့ၢ် သရၣ်အိၣ်ပုၤဆူ(လုအ့ၣ်စုးယွၣ်မး), ပုၤစံၣ်တဲၤ တဲလီၤတၢ်မ့ၢ် ဖုသရၣ်အိၣ်ဒီးကထာၣ်ပီၣ်ဒိၣ်သ့ဒီး ပုၤဘါထုကဖၣ် မ့ၢ်ဖုသရၣ်ပီၣ်ကျိၣ်န့ၣ်လီၤ. ဖဲတၢ်ဟံၣ်စုကတီၢ်သရၣ်အိၣ်လၢ ဟံထီၣ်စု တဖၣ်မ့ၢ် ဝဲသရၣ်အိၣ်ကံဒယၢၣ်ထီ, သရၣ်အိၣ်ဆၣ်ထုကျိၣ်, သရၣ်အိၣ် က္တူစၢၣ်ဒ့, သရၣ်အိၣ်မိလုဒီးသရၣ်အိၣ်ကိၣ်ဒၢၣ်သ့န့ၣ်လီၤ.

ပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါသရၣ်မ့ၢ်ဝဲ သရၣ်မ့ၢ်ဒီးကထာၣ်မၢ်ရံ ထၣ်သ့, ဒီးပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါသရၣ်သမါကရၢဖိတဖၣ်မ့ၢ်ဝဲ သရၣ် မ့ၢ်ဒိၣ်ဒီးကထာၣ်ဖိဂီၤဒီး ပုၤလၢဒူးလီၤထီၣ်ကီၢ်လီၤမ့ၢ် သရၣ်အိၣ်သိမိဒ့ န့ၣ်လီၤ. တၢ်ဟ့ၣ်လီၤက့ၤသရၣ်အိၣ်အသိ, သရၣ်အိၣ် အိၣ်ရၢဉ်ဆူကရၢ အစုပူၤမ့ၢ်ဝဲ သရၣ်အိၣ်ဘးသါဠာ်န့ၣ်လီၤ. ပုၤလၢ အတူၢ်လီၤသရၣ်အိၣ်မ့ၢ် သရၣ်အိၣ်သ့ၣ်ရှဲၣ် ဒီးပုၤဘါထုကဖၣ်လၢခံ မ့ၢ်ဝဲ သရၣ်အိၣ်ဒီးကထာၣ် စီၤလုလၢၢ်န့ၣ်လီၤ. လၢခံကတၢ်တၢ်ရဲၣ်တၢ်ကျဲၤဝဲ ပုၤဆိၣ်ဂ့ၤပျီၣ်က့ၤ တၢ်လၢ သရၣ်အိၣ်အိၣ်ရၢဉ်န့ၣ်လီၤ.

## ကီၢ်တက့ၢ်တၢ်မၤဖိတၢ်မၤလိ

ကီၢ်တက့ၢ်တၢ်မၤဖိတၢ်မၤလိ(၂၇)ဘျီတဘျီ ဘဉ်တၢ် မၤအိၣ်ဖဲ ဖဲးပတ့ဘာဉ်(၂၄-၃၀)သီ, (၂၀၁၈)န့ၣ်,ဖဲလိကပီၤလုၢ်, ပကိကလံၤစိး ကီၢ်တက့ၢ်န့ၣ်လီၤ. တၢ်တီၢ်ထုမ့ၢ်ဝဲ “ဂဲၤလီၤနီၤနီၤ လၢတၢ်မၤကၢၢ်မၤကျၢၢ်, ယွၤအတၢ်ကိးဒီးအတၢ်ယုထာ” (၂ပး ၁:၁၀-၁၁) သရၣ်သရၣ်မ့ၢ် လၢသိၣ်လိတၢ် ဒီးအတၢ်ဂုၢ်တဖၣ်မ့ၢ်ဝဲ သရၣ်အိၣ်ထီၣ်သါ “မၤကၢၢ်မၤကျၢၢ်ယွၤအတၢ်ကိးဒီးအတၢ်ယုထာ ဒ်ဘျာထံခရဲၣ်ဖိ တဂၤအသိး “သရၣ် မ့ၢ်ဒိၣ် ဒီးကထာၣ်စုလွံၣ်ဝါ “မၤကၢၢ်မၤကျၢၢ်ယွၤ အတၢ်ကိးဒီး အတၢ်ယုထာဒ်ပုၤမၤယွၤတၢ်မၤတဂၤအသိး “သရၣ်မ့ၢ်ဒီးကထာၣ်မၢ်ရံထၣ်သ့ “မၤကၢၢ်မၤကျၢၢ်ယွၤအတၢ်ကိး ဒီးအတၢ်ယုထာ ဒ်ဘျာထံခရဲၣ်ဖိဟံၣ်ဒုၣ်ယီထာတန့ၣ်အသိး” သရၣ်အိၣ်ဆၣ်ထုကျိၣ် “တၢ်မၤလိတၢ်က့ၤ တၢ် တူၢ်လီၤ ပုၤစီဆ့ ဒီးတၢ်ပာဆၢနဲၣ်ကျဲ,ဒီးပုၤသိၣ်လိတၢ်စီဆ့မ့ၢ် သရၣ်စၢလမိၣ်န့ၣ်လီၤ. ပုၤသိၣ်လိတၢ်သ့ၣ်ဝံၣ် သးမၢမ့ၢ်သရၣ်အိၣ်န့ၣ်စိ, တၢ် ဟံစီဆ့သးတၢ်ဘါလၢခံကတၢ် ပုၤစံၣ်တဲၤတၢ်လီၤတၢ်မ့ၢ်သရၣ်လုမဲန့ၣ်လီၤ. တၢ်မၤလိတဘျီအံၤ ပုၤမၤလိတၢ်ဖိအိၣ်(၄၅)ဂၤန့ၣ်လီၤ.






# တၢ်စံးဘျူးဆာဂုၤ

**သရၢ်ဒိၣ်အဒိ** ဒီးဟံၣ်ဖိယီဖိ စံးဘျူးယွၤလၢသရၢ်ဒိၣ် တၢ်န့ၢ်အါထီၣ်ဘၣ်မူဒါ ဒ်သရၢ် ဒိၣ်ပတ်စုအသိး ဒီး ဆၢ်မုၢ်ထီၣ် တၢ်အိၣ်ဖိၣ်သ့ၣ်ထီၣ်အသး ပဲၤထီၣ်(၇)နံၣ်အယီ စံးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုး လဲၤဆူညါမဲးကစံ (၃၀၈,၄၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျူးဒီးဆာဂုၤဘၣ် သရၢ် ဒိၣ် ဒီးအဟံၣ်ဖိယီဖိ, တၢ်အိၣ်ဖိၣ်ဖိသ့ၣ်တဖၣ်လၢမံသုကမူ ဒီးမၤလၢကပီၤဘၣ်ယွၤ ဂံၢ်ထီၣ်အါထီၣ်ဘၣ် ယွၤအဘျူးလၢအဘၣ်သု လၢကိးနံၣ် အတၢ်အိၣ်မူတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.



**စီၤဂုၤလုၣ်ထူ** ချူးန့ၢ်ဘၣ်နံၣ်အိၣ်ဖျဲၣ်ဆာက့ၤ (၂၇)ဝိတဝီ ဖဲ (၂၁.၁၀.၂၀၁၈)အနံၣ် အယီ စံးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုး လဲၤဆူညါမဲးကစံ (၂၃၇၃၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျူးဒီးဆာဂုၤဘၣ် စီၤဂုၤလုၣ်ထူ လၢမံနကချူးန့ၢ်ဘၣ်နံၣ်အိၣ်ဖျဲၣ်ဆာက့ၤအသိ တဖၣ် လၢပဲၤ ဒီးယွၤအတၢ်ဆိၣ်ဂုၤအါ, ဘၣ်ဘျူးဘၣ်ဖိၣ်အါထီၣ်လၢယွၤ ယုၣ်ဒီးဟံၣ်ဖိ ယီဖိတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.



ဗုဗုစီၤဆၢ်ဂုၤဒိၣ်ပျဲၣ်ထံ, ဖဲဖဲနီၣ်ဖိမုၢ်ထံအလံၤ, မိမိနီၣ်ယံလၢစိ ပျဲၣ်ထံ ဒီးပါပါစီၤန့ၢ်ဘျူးထူအဖိဝဲၣ်ကိ စီၤစံၣ်စီၤန့ၢ်တၢ်တၢ်, တၢ်တၢ်, တၢ်တၢ်, တၢ်တၢ်စိဟံၣ်ဝံၣ်န့ၢ်ထူစၢၤသ့ၣ်သီဂုၤဒိၣ်ပျဲၣ်ထံအိၣ်ဖျဲၣ်ထီၣ် လၢUSA ဒုတိၤလီၢ်လၢကီၢ်သုလုၤ ချူးန့ၢ်နံၣ်အိၣ်ဖျဲၣ်ဆာက့ၤ (၆)ဝိ တဝီအယီ စံးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါ မဲးကစံ ၂၃၇၃.၀၀၀ ဘးတီတီန့ၣ်လီၤ.

စံးဘျူးဘၣ်ဖဲဖု ဒီးမိပါလၢအဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ.မိဖိခွဲဖိ အတၢ်ဒိၣ်ထီၣ် ကယံလၢလၢပဲၤလၢယွၤ ဒီးပုၤကညီအမံၣ်ညါ, ကမၤသးခုဘၣ် မိပါဖဲဖုဒုၣ်ဖိထာဖိထီၣ်ဘိတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤ ထုကဖၣ်န့ၣ်လီၤ.

**သရၢ်ဒိၣ်သးခု** (မုၢ်ပၤကျိတၢ်အိၣ်ဖိၣ်, ကီၢ်က့းအ့) ချူးန့ၢ်နံၣ် အိၣ်ဖျဲၣ်ဆာက့ၤ (၆၆)ဝိ အယီ စံးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါ (၂၃၇.၃၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျူးဒီးဆာဂုၤဘၣ်သရၢ် ဒိၣ်လၢမံနကအိၣ်ဆူၣ်အိၣ်ချ့, သးခု ဘၣ်ထီဘိလၢယွၤအတၢ်ဖဲးတၢ်မၤ ယုၣ်ဒီး ဒုၣ်ဖိထာဖိ, တၢ်အိၣ်ဖိၣ်ဖိ ကိးဂၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.



# တၢ်ဘိးဘၣ်သ့ၣ်ညါ ဒီးတၢ်ကွဲမ့ၣ်

သးအိၣ်ဘိးဘၣ်သ့ၣ်ညါဒီးကွဲမ့ၣ်ခဝ်ရှၢၣ်ဖိလံၤကိးဂၤလီၤဆီၣ်ဒၣ်တၢ်, တၢ်အိၣ်ဖိၣ်သရၣ်ဒီးခိၣ်န့ၣ်တဖၣ် ဆူပုၤကညီၣ်ဘျၢထံခဝ်ရှၢၣ်ကမျၢၢ်တၢ်အိၣ်ဖိၣ်ဖးဒိၣ် (၁၀၀) ဘျီတဘျီ လၢကဘၣ်တၢ်မၤအိၣ်ဒိတၢ်ပၣ်ဖျါလၢလၢအံၤန့ၣ်လီၤ.

- တၢ်ဆၢကတီၢ် - (၂.၁.၂၀၁၉) သီဟါတုၤ (၆.၁.၂၀၁၉) သီဟါ
- တၢ်လီၢ်တၢ်ကျဲ - နီၣ်ဘိၣ်တၢ်အိၣ်ဖိၣ်, ကီၢ်ပကိတကူၣ်
- တၢ်တိၣ်ထူ - လၢထီၣ်ပွဲၤထီၣ်လၢတၢ်ဂၤက့ၤပတၢ်န့ၣ်သါအယံအလၢ

လိာ်ဖျါ ၃:၁၁, စံး ၁၆:၆, ရှမိၤ ၆:၄ - ၉, မးသဲ ၁၆:၁၃ - ၁၉

ပဒီပုၤဝဲၣ်ကီၢ်ပကိတကူၣ်ထံဖိကီၢ်ဖိတဖၣ် အိၣ်ကတဲၣ်ကတီၤအသး ဒိၣ်ဒိၣ်မုၢ်မုၢ် လၢတၢ်တူၢ်လိာ်အဂီၢ်လံၤ. ယုၤသကွံၢ်ကညးလၢ သုကသ့ၣ်နီၣ်ဘါထုကဖၣ် လၢခဝ်ရှၢၣ် (၁၀၀) ဘျီတဘျီ ကမျၢၢ်တၢ်အိၣ်ဖိၣ်ဖးဒိၣ်အဂီၢ် ဒီးကတဲၣ်ကတီၤပၣ်စ့ၢ်ကိးသုသးလၢတၢ်ဟ့ၣ်မၤဘျီသကိးအဂီၢ်တက့ၢ်.

ယွၤအတၢ်မၤလၢအမၤပဝဲခဝ်ရှၢၣ်ဖိလံၤမၤသကိး ဖဲပစိၤဆၢကတီၢ်အံၤ မ့ၢ်ပမူပဒါလၢပကမၤသကိးအိၣ်ကိးဂၤ ဒီးတၢ်ထုကဖၣ်, လၢတၢ်ဟ့ၣ်မၤဘျီ မ့ၢ်တၢ်လၢပမၤသကိးအိၣ်သုကိးဂၤန့ၣ်လီၤ.

ပုၤလၢအကဟဲဆူခဝ်ရှၢၣ်တဖၣ် ဒိအဟဲစိၣ်တၢ်အိၣ်အတၢ်ဟ့ၣ်မၤဘျီသ့ဝဲအသိး ပုၤလၢအဟဲတတုၤတဖၣ် ဘါထုကဖၣ် ဒီးဆုၤလီၤ အတၢ်မၤဘျီသ့ဝဲတဘျီလၢလၢန့ၣ်လီၤ.

# တၢ်စံးဘျးဆၢဂ့ၤ

သရၣ်မုၢ်မုၢ်လၢရံၣ်ထူ ဒီးအဝၤသးဘိ သူၣ်ထီၣ်ခရံၣ်ဖိဟံၣ်ဖိယီဖိ ပွဲၤထီၣ် (၂၅) နံၣ် ဖဲ (၁၇.၁၂.၂၀၁၈) အနံၤအယံ သးစုစံးဘျးယွၤ ဒီးဟ့ၣ်မၤဘျီ လဲၤဆူညါစဲကျဲးတား (၃၈၉,၉၀၀) ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် ဒီးဆၢဂ့ၤဘၣ် သရၣ်မုၢ်မုၢ်ဟံၣ်ဖိယီဖိ လၢသုကချးန့ၣ်ကဒီး တၢ်ဖျါအဝိတဖၣ်အဝိ ပွဲၤဒီးယွၤအဘျးသုကသ့ၣ်မံသးမုၢ်ဘၣ်လၢယွၤတၢ်ဖဲတၢ်မၤအပူၤ, ယုၣ်ဒီးဖိမုၢ်ဖိရွဲ, ဒီးပုၤမၤသကိးတၢ်လၢဘၣ်ထွဲဒီးသု ထီၣ်ဘိတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.





ဒ်သီးပုၤကညီဘျာထံဝေၣ်ရၢၣ်ဖိလံၤသ့ၣ်တဖၣ်ကဒီးန့ၣ်ဘၣ်  
 နီၣ်သးတၢ်ဂံၢ်တၢ်ဘါအဂီၢ်ပဝဲ တၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးဝဲၤကျိၤ  
 နီၣ်လၢအကဟံၣ်ပကထုးထီၣ်ရၤလီၤ


REGD. 219

**လံာ်စီထံၣ်အလၢအပွဲၤလၢတၢ်ကလုာ်**  
**တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်တပၣ်**  
**တၢ်သ့ၣ်နီၣ်ထီၣ် မုၢ်သရၣ်ဒိၣ်ရိၣ်လဲၤ အတၢ်သးဝဲၣ်အဘၣ် (၄)**  
 တဖၣ်န့ၣ်လီၤ

MP3  
 Digital Audio

**“ယုၣ်ဒီးၤဂုၢ်သ့ၣ်တၢ်မၤန့ၢ်”**  
**တၢ် ခံၣ် တဲၤ တဲၤ လီၤ အမုၢ်**

သရၣ်ဒိၣ်ဒီးကထာၣ်အိၣ်န့ၣ်ညီၣ်, သရၣ်ဒိၣ်ဒီးကထာၣ်မၤဂုၤက့ၣ်  
 သရၣ်ဒိၣ်ဒီးကထာၣ်ဒိၣ်စ့, သရၣ်ဒိၣ်ဒီးကထာၣ်လၢဂီၢ်ထီၣ်



**“လၢထီၣ်ပွၤထီၣ်လၢကစၢ်ယွၢ်အကလုာ်ကထီၣ်”**  
**တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်**

သရၣ်ဒိၣ်ဒီးကထာၣ်ကြိယာၣ်တၢ်ခံၣ်စ့ၣ်, သရၣ်ဒိၣ်ဒီးကထာၣ်ကျၢၤထီၣ်  
 သရၣ်ဒိၣ်ဒီးကထာၣ်န့ၣ်ဒိၣ်ထီၣ်, သရၣ်ဒိၣ်ဒီးကထာၣ်တၢ်ဂ့ၢ်

ပုၤကညီဘျာထံဝေၣ်ရၢၣ်  
 ကမ္ဘၢၢ်တၢ်ခံၣ်ဒိၣ်ဒိၣ်ဒီး(၉၉)ဘိတဘိတ

**တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်တပၣ်**  
**“လၢထီၣ်ပွၤထီၣ်လၢတၢ်ထုကပၣ်တဘိယွၢ်ယီၤ”**

ပုၤကညီဘျာထံဝေၣ်ရၢၣ်  
 ကမ္ဘၢၢ်တၢ်ခံၣ်ဒိၣ်ဒိၣ်ဒီး(၉၉)ဘိတဘိတ

**တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်တပၣ်**  
**“လၢထီၣ်ပွၤထီၣ်လၢတၢ်ထုကပၣ်တဘိယွၢ်ယီၤ”**

**‘လၢထီၣ်ပွၤထီၣ်လၢကစၢ်ယွၢ်အကလုာ်ကထီၣ်’**  
**တၢ် ခံၣ် တဲၤ တဲၤ လီၤ အမုၢ်**

သရၣ်ဒိၣ်ဒီးကထာၣ်ဆၣ်မုၢ်ထီၣ်, သရၣ်ဒိၣ်ဒီးကထာၣ်ထုထု  
 သရၣ်ဒိၣ်ဒီးကထာၣ်သ့ၣ်တဖၣ်န့ၣ်လီၤ

ပုၤကညီဘျာထံဝေၣ်ရၢၣ်  
 ကမ္ဘၢၢ်တၢ်ခံၣ်ဒိၣ်ဒိၣ်ဒီး(၁၀၀)ဘိတဘိတ

**တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်**  
**“လၢထီၣ်ပွၤထီၣ်လၢကစၢ်ယွၢ်အကလုာ်ကထီၣ်”**

**တၢ်သ့ၣ်နီၣ်ထီၣ်**  
**ဂုၤသရၣ်ဒိၣ်ရိၣ်လဲၤ အတၢ်သးဝဲၣ်အဘၣ် (၄)**

ပုၤကညီဘျာထံဝေၣ်ရၢၣ်  
 Four Brothers, K.B.T.S New Generations, Tar Gray Church  
 Hpu Roland's Family, Hill Light Bible School, Big Eagle

Copyright © 2019  
 All rights reserved.  
 ပုၤကညီဘျာထံဝေၣ်ရၢၣ်  
 တၢ်ခံၣ်တဲၤတဲၤလီၤအမုၢ်တပၣ်

ဒီပုၤဝဲၣ်မိၢ်ပာ် သရၣ်သမိလၢ  
 သးအိၣ်ဒီးန့ၣ်ဘၣ်တဖၣ်ဆဲးကျိးဘၣ်ဆူ  
 တၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးဝဲၤကျိၤ  
 ၀၉၄၄၀၀၇၂၆၀, ၀၉၄၂၁၀၆၈၆၀၀, ၀၉၂၅၄၀၀၇၄၂၂